

- သင့် ~ ပြီးဖြစ်သည်။ 已做好战争准备。
- ရန်ထောင် ကာ <yan htaun> ①挑衅：သန်းမြင့်ကအမျိုးမျိုး ~ သည်ကိုနားထောင်နေသည်။ 丹敏听着各种挑衅的言论。② = ရန်တွေ
- ရန်ဓာတ် နါ <yan dat> 性质相对抗的元素
- ရန်ပို့ ကာ <yan po> 树敌多：ရန်ထိလျှင် ~ သည်။ (成)爱争
吵树敌就多。
- ရန်ပုံးခိုး နါ <yan bon gwin> 阿朗帕耶王时期的一门铁
炮的名称，意为“灭群敌”
- ရန်ပို့ခွဲ့ နါ <yan bon ngwei> 基金
- ရန်ပုံး နါ <yan bon> 暗藏的敌人
- ရန်ပျိုး ကာ <yan pyo> 树敌，结仇；挑衅
- ရန်ပျောက် I နါ <yan byaut> 皇帝，国王，帝王 II ကာ <yan pyaut> 太平，平安，消除灾祸
- ရန်ပူ့ ကာ <yan pyu'> = ရန်မူ / အကြောင်းမူ ~ သည်။ 无
理寻衅。
- ရန်ပြု ကာ <yan pyei> 消除灾祸，太平
- ရန်ပြောရန်ပြု ကာ <yan byei man byei> 为消灾避祸：～ စေတိရှုက်သည်။ 作法禳灾。/ ～ မှန်ဟင်းခါးကျော်သည်။ 为
消灾而请客吃鱼汤米粉。
- ရန်ပြု ကာ <yan pyo> 灾祸消除，冤仇消释：ရန်မထိမှ ~
သည်။ 和气生财。
- ရန်ပွား ကာ <yan pwa> 仇敌增多，事态扩大：မဖြစ်လောက်
သည့်အားကို ~ အောင်မပြုချင်ပါနော်။ 不要把微不足道的事
闹大了，以免树敌太多。
- ရန်ပွဲ နါ <yan bwe> 殴斗，厮打
- ရန်ပွဲဖို့ ကာ <yan pwe: phyin> 调解(斗殴)：ဘုံး ~ တဲ့
တဲ့။ 他是调解人。
- ရန်ပော် နါ <yan bet> 敌方，对立面，敌人：～ လူတန်းစား
敌对阶级 / ～ ပြုသည်။ 作对。/ ဒေါသီးနဲ့တွော် ~ ပဲ။
(缅传说)西瓜与鸭蛋是相斥的食物(不能一块吃)。
- ရန်ဖို့ ကာ <yan phin> 调解，劝解
- ရန်ဖြော် ကာ <yan phyei phyin> 调解(纠纷)
- ရန်ဖြို့ ကာ <yan phyo> 打垮敌人，消灭敌人
- ရန်ဖြစ် ကာ <yan phyit> 吵架，打架
- ရန်မော် ဦး <yan m-gaw> = ရန်ကော်
- ရန်မီး နါ <yan mi> 仇恨
- ရန်မီးမှေး ဦး <yan mi: hmwei> 挑衅，树敌，制造矛盾
- ရန်မူး ကာ <yan mu> 寻衅
- ရန်မက် နါ <yan met> = ရန်
- ရန်မယ် နါ <y-me> 借口
- ရန်မယ်နှဲ ကာ <y-me phwe> 借口
- ရန်မယ်ရှား ကာ <y-me sha> 借口
- ရန်မာန် နါ <yan man> ①仇恨 ②灾难，祸患
- ရန်မြိုက် နါ <yan myeit> (诗)敌人，同义词：ရန်မြေားရန်မြောင်
ရန်ရှား ကာ <yan sha> ①寻衅 ②与人为敌：ဝုပ္ပလွှာများသည်
လူကို ~ အန္တရာယ်ပြုတတ်သည်။ 狼会伤害人。
- ရန်ရှင်း ကာ <yan shin> = ရန်ကင်း / ~ ဥပ္ပဆဲသံ 解除空
袭警报
- ရန်ရှောင် ကာ <yan shaun> 避灾，避敌
- ရန်လို့ I နော် <yan lo> 好争吵，爱打架：～ သောကြက်ဖူ 好
斗的公鸡 II နါ <yan lo> (謔)食指
- ရန်လုပ်းထား ကာ <yan lo mon: hta> 敌视
- ရန်လုံ ကာ <yan lon> 安全(敌人攻不进)，(城池)牢固
- ရန်လက်စ နါ <yan let sa> 旧仇宿怨
- ရန်လှုပ် ကာ <yan lout> = ရန်မူ
- ရန်လှေး နါ <yan hlei> 残敌，小股敌人
- ရန်လှေးရန်မှား နါ <yan hlei: yan hmwa> 残敌，小股敌人
- ရန်လှုင်း ကာ <yan hlwin> 消灭敌人
- ရန်လေး ကာ <yan wei> 安全
- ရန်သူ နါ <yan dhu> 敌人：～ စာန်း: 敌营 / ～ နိုင်း 敌国
/ ～ နှစ်မြော် 敌占区 / ～ အားပေးလုပ်သူ 帮凶
- ရန်သူပုံး နါ <yan dh-bon> 叛乱者，叛军
- ရန်သူပျိုးငါးပူး နါ <yan dhu myo: nga: ba> 五敌(指水、
火、帝王、盗贼、仇人等)，
- ရန်သူရန်ပော် နါ <yan dhu yan bet> 敌人
- ရန်သူတွေ့ နါ <yan that t-ru> 敌对，挑衅
- ရန်သူတွေ့ပျော် ကာ <yan that t-ru' pyu> 敌对，挑衅：～ ပဲ
အရိပ်အောင်မတွော်။ 看不到敌对的迹象。
- ရန်သူတွေ့ဖြစ် ကာ <yan that t-ru' phyit> 打架，吵架
- ရန်အေး ကာ <yan ei> 安全，平安无事
- ရန်အောင် ကာ <yan aun> 克敌制胜，打败敌人
- ရန်း I နါ <yan> 闪闪发光的颜色 II ကာ <yan> ①围
挡②披或穿(袈裟)；环绕着
- ရွှေ့ နော် <yon'> (诗)粗糙；粗野
- ရွှေ့ကြေး နော် <yon' kyan> ①粗糙：～ သောအဝတ် 粗布
③粗鲁，粗俗：～ သော် 粗鲁的人
- ရွှေ့ငုံး နော် <yon' yin> ①强暴，粗野：～ သောကား 粗
鲁话 / ～ ကြပ်းထပ်းသောရပ်လက္ခဏာ။ 凶相，凶狠的面貌
②粗糙：～ သောအစာ 粗劣的食物
- ရွှေ့ငုံးခတ် ကာ <yon' yin: khat> 混乱，乱哄哄：ပွဲကြည့်ပါ
သတ်တွေ ~ ဘွားတယ်။ 观众大乱。
- ရွှေ့ရှင်း နော် <yon' yain> 粗俗，粗野
- ရွှေ့ရှုံး နော် <yon' yon> (诗)粗野
- ရွှေ့ဗြို့ ကာ <yon:> ①(牲畜)拉(车辆、农具等)：သည် ~
သည်။ 牛拉车。/ တမနက်ခင်းလုံးနှားနဲ့ ~ ခဲ့တာ။ 整个早
晨都和牛一起奔忙。②挣扎，挣脱：ကိုယ်လွတ် ~ ပြေး
သည်။ 脱身逃走了。③拉拢 ④缩，收缩，抽：ကျေနော်စုံပါ